

NITI PRAYA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

No 54: II.c. 5327.
Judul : NITI PRAYA
Lampiran: 1 - 36.
Krp. 5/46/4

PERPUSTAKAAN
KTR. DOKBUD BALI
PROP. DATI I BALI
46/5/11 a/0/Dokbud

1
A

No: 5327/II^c
KRp. 5/46/4
1 - 36

PROVINSI PROPINSI DATI I
PUSAT DOKUMENTASI
KULTUR DAN KEBUDAYAAN
BALI

NITI PRAYA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

8	4
	B

...
 ...
 ...
 ...
 ...
 ...

9	5
	A

...
 ...
 ...
 ...
 ...
 ...

NITI PRAYA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

9	5 B	<p> </p>	<p> </p>
---	--------	---	---

6 A	<p> </p>	<p> </p>
--------	---	---

NITI PRAYA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

๘	8
	B

[Handwritten Balinese script on a palm leaf manuscript strip]

๙	9
	A

[Handwritten Balinese script on a palm leaf manuscript strip]

NITI PRAYA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

9 B	<p> </p>	<p> </p>

10 A	<p> </p>	<p> </p>

NITI PRAYA
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

10
B

10

...
 ...
 ...
 ...
 ...

...
 ...
 ...
 ...
 ...

11
A

11

...
 ...
 ...
 ...
 ...

...
 ...
 ...
 ...
 ...

NITI PRAYA
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

ꦫꦁ	12	ꦠꦤ꧀
B		

ຂໍເຊິ່ງສາມ ກຳລັງເຊິ່ງບໍ່ເຊິ່ງຍາດອາດ ທີ່ ຫາກເຊິ່ງສາມ ທີ່ ບາດເຊິ່ງສາມ ທີ່ ບາດເຊິ່ງສາມ ທີ່
 ບາດເຊິ່ງສາມ ທີ່ ບາດເຊິ່ງສາມ ທີ່ ບາດເຊິ່ງສາມ ທີ່ ບາດເຊິ່ງສາມ ທີ່ ບາດເຊິ່ງສາມ ທີ່ ບາດເຊິ່ງສາມ ທີ່
 ບາດເຊິ່ງສາມ ທີ່ ບາດເຊິ່ງສາມ ທີ່ ບາດເຊິ່ງສາມ ທີ່ ບາດເຊິ່ງສາມ ທີ່ ບາດເຊິ່ງສາມ ທີ່ ບາດເຊິ່ງສາມ ທີ່
 ບາດເຊິ່ງສາມ ທີ່ ບາດເຊິ່ງສາມ ທີ່ ບາດເຊິ່ງສາມ ທີ່ ບາດເຊິ່ງສາມ ທີ່ ບາດເຊິ່ງສາມ ທີ່ ບາດເຊິ່ງສາມ ທີ່

ꦫꦁ	13	
A		

ຂໍເຊິ່ງສາມ ກຳລັງເຊິ່ງບໍ່ເຊິ່ງຍາດອາດ ທີ່ ຫາກເຊິ່ງສາມ ທີ່ ບາດເຊິ່ງສາມ ທີ່ ບາດເຊິ່ງສາມ ທີ່
 ບາດເຊິ່ງສາມ ທີ່ ບາດເຊິ່ງສາມ ທີ່ ບາດເຊິ່ງສາມ ທີ່ ບາດເຊິ່ງສາມ ທີ່ ບາດເຊິ່ງສາມ ທີ່ ບາດເຊິ່ງສາມ ທີ່
 ບາດເຊິ່ງສາມ ທີ່ ບາດເຊິ່ງສາມ ທີ່ ບາດເຊິ່ງສາມ ທີ່ ບາດເຊິ່ງສາມ ທີ່ ບາດເຊິ່ງສາມ ທີ່ ບາດເຊິ່ງສາມ ທີ່
 ບາດເຊິ່ງສາມ ທີ່ ບາດເຊິ່ງສາມ ທີ່ ບາດເຊິ່ງສາມ ທີ່ ບາດເຊິ່ງສາມ ທີ່ ບາດເຊິ່ງສາມ ທີ່ ບາດເຊິ່ງສາມ ທີ່

NITI PRAYA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

13
B

Handwritten text in Balinese script on the left side of palm leaf 13.

Handwritten text in Balinese script on the right side of palm leaf 13.

14
A

Handwritten text in Balinese script on the left side of palm leaf 14.

Handwritten text in Balinese script on the right side of palm leaf 14.

NITI PRAYA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

15	15B
----	-----

Handwritten text in Balinese script on a palm leaf manuscript strip, labeled 15B. The text is arranged in two columns, with a small hole on the left and a larger one on the right. The script is finely etched into the surface of the leaf.

16	16A
----	-----

Handwritten text in Balinese script on a palm leaf manuscript strip, labeled 16A. The text is arranged in two columns, with a small hole on the left and a larger one on the right. The script is finely etched into the surface of the leaf.

NITI PRAYA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

16
 B

...
 ...
 ...
 ...
 ...

...
 ...
 ...
 ...
 ...

17
 A

...
 ...
 ...
 ...
 ...

...
 ...
 ...
 ...
 ...

NITI PRAYA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

18
 B

...
 ...
 ...
 ...
 ...
 ...

...
 ...
 ...
 ...
 ...

19
 A

...
 ...
 ...
 ...
 ...

...
 ...
 ...
 ...
 ...

NITI PRAYA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၅၁ 20 B
ပုဂ္ဂိုလ်တို့၏ သဘောထားချက်၊ နှစ်ဖွဲ့၍ သိကရီသတ္တဝါယုဒဝါဒကို ပြောဆို၍ အစ
အဆင့်တိုးမြှင့်၍ အကျိုးရှိစေရန် အစဉ်အတိုင်း အစဉ်အတိုင်း အစဉ်အတိုင်း အစဉ်အတိုင်း
အစဉ်အတိုင်း အစဉ်အတိုင်း အစဉ်အတိုင်း အစဉ်အတိုင်း အစဉ်အတိုင်း အစဉ်အတိုင်း
အစဉ်အတိုင်း အစဉ်အတိုင်း အစဉ်အတိုင်း အစဉ်အတိုင်း အစဉ်အတိုင်း အစဉ်အတိုင်း
အစဉ်အတိုင်း အစဉ်အတိုင်း အစဉ်အတိုင်း အစဉ်အတိုင်း အစဉ်အတိုင်း အစဉ်အတိုင်း

၅၂ 21 A
အစဉ်အတိုင်း အစဉ်အတိုင်း အစဉ်အတိုင်း အစဉ်အတိုင်း အစဉ်အတိုင်း အစဉ်အတိုင်း
အစဉ်အတိုင်း အစဉ်အတိုင်း အစဉ်အတိုင်း အစဉ်အတိုင်း အစဉ်အတိုင်း အစဉ်အတိုင်း
အစဉ်အတိုင်း အစဉ်အတိုင်း အစဉ်အတိုင်း အစဉ်အတိုင်း အစဉ်အတိုင်း အစဉ်အတိုင်း
အစဉ်အတိုင်း အစဉ်အတိုင်း အစဉ်အတိုင်း အစဉ်အတိုင်း အစဉ်အတိုင်း အစဉ်အတိုင်း
အစဉ်အတိုင်း အစဉ်အတိုင်း အစဉ်အတိုင်း အစဉ်အတိုင်း အစဉ်အတိုင်း အစဉ်အတိုင်း

NITI PRAYA
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

29	29
B	B

...
 ...
 ...

30	30
A	A

...
 ...
 ...

NITI PRAYA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

31 B
B
31 B
31 B
31 B

1. 31 B

1. 31 B

32 A
A
32 A
32 A
32 A

1. 32 A

1. 32 A

NITI PRAYA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

32
B

ආදාහනට පත්වූයේ, පළමුව ආදාහනට පත්වූයේ පර්වතයට පැමිණි අතර, පසුව
විවිධ දේවතාවන්ගේ ආදාහන සම්පූර්ණ කිරීම සඳහා ආදාහන කළහ. පර්වතය
සඳහා ආදාහන කළහ. ආදාහන සම්පූර්ණ කිරීම සඳහා ආදාහන කළහ.
ආදාහන කළහ. ආදාහන කළහ. ආදාහන කළහ. ආදාහන කළහ. ආදාහන
කළහ. ආදාහන කළහ. ආදාහන කළහ. ආදාහන කළහ. ආදාහන කළහ.

මෙහි කියැවෙන්නේ පර්වතයට පැමිණි අතර, පසුව විවිධ දේවතාවන්ගේ
ආදාහන සම්පූර්ණ කිරීම සඳහා ආදාහන කළහ. පර්වතය සඳහා ආදාහන
කළහ. ආදාහන කළහ. ආදාහන කළහ. ආදාහන කළහ. ආදාහන කළහ.
ආදාහන කළහ. ආදාහන කළහ. ආදාහන කළහ. ආදාහන කළහ. ආදාහන
කළහ. ආදාහන කළහ. ආදාහන කළහ. ආදාහන කළහ. ආදාහන කළහ.

33
A

මෙහි කියැවෙන්නේ පර්වතයට පැමිණි අතර, පසුව විවිධ දේවතාවන්ගේ
ආදාහන සම්පූර්ණ කිරීම සඳහා ආදාහන කළහ. පර්වතය සඳහා ආදාහන
කළහ. ආදාහන කළහ. ආදාහන කළහ. ආදාහන කළහ. ආදාහන කළහ.
ආදාහන කළහ. ආදාහන කළහ. ආදාහන කළහ. ආදාහන කළහ. ආදාහන
කළහ. ආදාහන කළහ. ආදාහන කළහ. ආදාහන කළහ. ආදාහන කළහ.

මෙහි කියැවෙන්නේ පර්වතයට පැමිණි අතර, පසුව විවිධ දේවතාවන්ගේ
ආදාහන සම්පූර්ණ කිරීම සඳහා ආදාහන කළහ. පර්වතය සඳහා ආදාහන
කළහ. ආදාහන කළහ. ආදාහන කළහ. ආදාහන කළහ. ආදාහන කළහ.
ආදාහන කළහ. ආදාහන කළහ. ආදාහන කළහ. ආදාහන කළහ. ආදාහන
කළහ. ආදාහන කළහ. ආදාහන කළහ. ආදාහන කළහ. ආදාහන කළහ.

NITI PRAYA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

35
B

...
...
...

...
...
...

36
A

...
...
...

...
...
...

NITI PRAYA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

36
B

Handwritten text in Balinese script on the left side of the palm leaf manuscript.

Handwritten text in Balinese script on the right side of the palm leaf manuscript.



NITI PRAYA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

